

လှမ်းမြင် က၊ <hlan: myin> 从远处望见
 လှမ်းယူ က၊ <hlan yu> 伸手去拿, 取过
 လှိုမ့် က၊ <hleim'> ①滚, 翻滚, 碾压, 擀: မုန့်ညက်ကိုလိမ့်ဖြင့် ~ သည်။ 擀大米面。 / ကျောင်းသားကလေးတို့သည်သံခွေ ~ ရှိ ကစားကြသည်။ 小学生滚铁环玩。 / ခင်းပြီးလမ်းကိုလမ်းကြတ် စက်နှင့် ~ သည်။ 用压路机压已铺好的路。 / ဈေးကြီးခြင်း ဓါးစက်ကို ~ ရှိခံခဲ့ရသည်။ 吃尽物价飞涨的苦头。 ②愚弄, 欺骗: မင်း ~ လှိုဘယ်ရမလဲ၊ ငါလူကခတ်မည့်ပါဘူးကွ။ 你怎能 骗我, 我是善于观察人的。
 လှိုမ့်ချ က၊ <hleim' khya'> 滚下: ကျောက်တုံးကိုတောင်ပေါ်မှ ~ လိုက်သည်။ 把石头从山上滚下来。
 လှိုမ့်ဆင်း က၊ <hleim' hsin:> 滚下来
 လှိုမ့်ထွက် န၊ <hleim' htwet> (车) 起动, 滚动
 လှိုမ့်လုံး န၊ <hleim' lon:> 欺骗, 谎言
 လှိုမ့်ဝင် က၊ <hleim' win> 涌来: လမ်းကြောင်းအသွယ်သွယ်မှငွေ ကြေးတို့သည် ~ လာကြလေသည်။ 钱财从各个渠道涌来。
 လှိုမ့်သံမဏိ န၊ <hleim' than m-ni'> 轧成的钢材
 လှယ် က၊ <hle> ①倒腾, 腾挪: ပုံးထဲမှဆန်ကိုတောင်းထဲသို့ ~ လိုက်ပါ။ 请你把桶里的大米倒到箩里。 ②替换 ③交 换, 交流: ရော်ဘာနှင့်ဆန် ~ ကြသည်။ 他们将大米与橡胶 进行交换。
 လှယ်ပယ် က၊ <hle pe> 调换, 往来
 လှယ်ဖယ် က၊ <hle phe> ①调换, 换: ဝက်သားချည်းချက်မနေပဲ တခြားဟင်းလေးဘာလေး ~ ပြီးချက်ပါဒုံး။ 别光做肉, 换个样 做点别的菜吧! / ယွမ်ကိုဒေါ်လာနှင့် ~ ရှိယူသည်။ 用美 元换人民币(元)。 ②交往: သွားလာ ~ သည်။ 相互往 来。
 လျာ န၊ <hsa> ①【解】舌 ②天平秤的指针 ③凸字形企 口 ④(喻)话: ဟေ၊ ~ ရှည်မနေနဲ့။ 别罗嗦! / အင်မတန် ~ သွက်တဲ့ကလေး။ 说话流利的小孩。
 လျာကေဝေ န၊ <sha k-wei> (诗)有三寸不烂之舌的人、能 说会道的人
 လျာကလယ် န၊ <sha g-le> 说话油腔滑调者, 不可靠者
 လျာကျိုး န၊ <sha kyo:> 说惯了的
 လျာကွဲ က၊ <sha kwe:> 因上火, 舌头破裂
 လျာခင် န၊ <sh-khin> ①【解】小舌, 悬垂垂 ②笛膜, 簧片
 လျာခင်သံ န၊ <sh-khin dhan> 【语】小舌音
 လျာခိုင် က၊ <sha khain> ①舌头不能活动 ②(转)说话不 流利
 လျာချော န၊ <sha khyi:> 舌苔
 လျာချောင် က၊ <sha khyau> 信口开河: အင်မတန် ~ တဲ့အ ကောင်။ 说话没边没沿的人。
 လျာခြစ် န၊ <sha gyit> = လျာခြစ်တံ / ~ နှင့်ခြစ်သည်။ 刮舌 苔。

လျာခြစ်တံ န၊ <sha gyit tan> 舌刮子
 လျာငယ် န၊ <sha nge> 【解】小舌头
 လျာစာစာ န၊ <sha za' a za'> 口才: ~ ကောင်းသူ 口才好 的人
 လျာစက န၊ <sha z-ga'> 说话古怪的人
 လျာစက် န၊ <sha zet> ①舌头上的斑点(迷信者认为讲话 有威力) ② = လျာစက်အာစက်
 လျာစက်အာစက် န၊ <sha zet a zet> 令人信服的口才; 有权 威的谈话
 လျာစောင်း န၊ <sha zaun:> 舌边
 လျာစောင်းထိုး က၊ <sha zaun: hto:> 讽刺, 挖苦
 လျာစောင်းထက် က၊ <sha zaun: htet> 说话厉害; 说的切 中要害
 လျာတွေ့ က၊ <sha twei'> 对口味; 说得津津有味: သူ့စကား ထဲတွင်ကောပေါက်ဆိုသောစကားလုံးကို ~ သကဲ့သို့တလဲလဲပြောနေ သည်။ 好象他对“网眼”这字眼特别感兴趣, 反复地说这 个字。 / အင်္ဂလိပ်စကားကို ~ အာတွေ့ပြောနေသည်။ 英语说得 津津有味。
 လျာထူ န၊ <sha htu> 口齿不伶俐, 口齿不清
 လျာထိုး န၊ <sha do:> ①企口拼合法 ②企口板
 လျာထိုးစပ် က၊ <sha do: sat> 凸凹形企口拼合
 လျာထိုးဆက် က၊ <sha do: hset> = လျာထိုးစပ်
 လျာထိုးပျဉ် န၊ <sha do: pyin> 企口板
 လျာထုတ် က၊ <sha htout> 伸舌头
 လျာထိပ် န၊ <sha deit> 舌尖
 လျာထွက် က၊ <sha htwet> 舌头耷拉下来, 舌头伸出
 လျာနာ န၊ <sha na> 舌炎
 လျာနာချွန်နာ န၊ <sha na khwa na> (牲畜)口蹄疫
 လျာနှစ်ခွံသမား န၊ <sha hn-khwa' dh-ma:> 两面派; 说话 没有准头的人
 လျာပါး န၊ <sha pa:> 尖嘴薄舌, (喻)说话流利
 လျာပါးနှုတ်ကျိုး န၊ <sha: pa: hnout kyo:> 说话流利; 说 惯了的
 လျာပေါက် က၊ <sha paut> 舌头煞痛, 长口疮: နာနတ်သီး များစွာစားလျှင် ~ တတ်သည်။ 菠萝吃多了, 舌头会煞痛。
 လျာပွတ်ဆေး န၊ <sha but hsei:> 缅甸一种治食欲不振、 感冒病等的药丸
 လျာပျား န၊ <sha bya: / sh-phya:> 舌尖: သူ့နာမည် ~ က လေးတွင်မေ့နေပါတယ်။ 他的名字到嘴边却忘了。
 လျာယား က၊ <sha ya:> ①(喻)很想说: ပြန်ပြောချင်လိုက်တာ ~ နေတာပဲ။ 真想反驳一下。 ②(喻)用了某个词又感到 很别扭: အင်္ဂလိပ်စကားလုံးတွေညှပ်ပြောရတာ ~ လိုက်တာ။ 我 说话时不得不掺上几个英语词儿说起来很别扭。
 လျာရင်း န၊ <sha yin:> 舌根